

လူနေမှုပုံစံ အကဲဖြတ် ရလဒ် အစီရင်ခံစာ

စုစုပေါင်းသူ၏အမည်		လူမှုဖူလုံရေး နံပါတ်	
စုစုပေါင်းသည့် ရက်		စုစုပေါင်းသည့် နေရာ	<input type="checkbox"/> ဝေးရံ <input type="checkbox"/> အချား (ဆရာဝန်ခွင့် ချပေးမည်)

စားသောက် ဝင်ရောက်မှု	<input type="checkbox"/> စားသောက်ရုံ	<input type="checkbox"/> စားသောက်ရုံ	<input type="checkbox"/> စားသောက်ရုံ	<input type="checkbox"/> အိပ်ခန်းရုံ
	စားသောက်ရုံ အကဲဖြတ်မှု	<input type="checkbox"/> မိမိ (0-3 မှတ်)	<input type="checkbox"/> အလယ်လတ် (4-6 မှတ်)	<input type="checkbox"/> ချစ်သူ (7-10 မှတ်)
	စားသောက်ရုံ စားသောက်ခန်း	<input type="checkbox"/> လိုသည့်	<input type="checkbox"/> မလိုပါ	
	စားသောက်ခန်း	<input type="checkbox"/> အမှတ်ပေးခြင်းပေးခြင်း ပညာပေးခြင်း <input type="checkbox"/> စားသောက် (စားသောက်စားသောက် ကုသခြင်း၊ ပိတ်ပင်ခြင်း၊ ဗဟိုစားသောက်ခန်း) <input type="checkbox"/> ခံနိုင်ရည်ပေးခြင်း (စားသောက်ရုံသို့ အမြဲ၊ စားသောက်ရုံပေးသည့် စားသောက်ခန်း)		

အရက်သောက်ခြင်း	<input type="checkbox"/> အရက်သောက်ရုံ	<input type="checkbox"/> ရံဖန်ရံခါ သောက်ရုံ	<input type="checkbox"/> အမြဲသောက်ရုံ	<input type="checkbox"/> အရက်သောက်ရုံ သံသယရှိသည်
	အရက်သောက်ရုံ စားသောက်ခန်း	<input type="checkbox"/> လိုသည့်	<input type="checkbox"/> မလိုပါ	
	စားသောက်ခန်း	<input type="checkbox"/> အမှတ်ပေးခြင်းပေးခြင်း ပညာပေးခြင်း <input type="checkbox"/> ခံနိုင်ရည်ပေးခြင်း (အရက်သောက်ရုံသို့ အမြဲ၊ အရက်သောက်ရုံပေးသည့် စားသောက်ခန်း) <input type="checkbox"/> စားသောက်ရုံသောက်ခြင်း		

လေ့ကျင့်ခန်း	<input type="checkbox"/> ကိုယ်ကျင့်ပေးမှု၊ မရှိ <input type="checkbox"/> အချစ်ခံ ကိုယ်ကျင့်ပေးမှုလည်း <input type="checkbox"/> ကံမကောင်းလို့ကျင့်ရုံ ကိုယ်ကျင့်ပေးမှု၊ လည်း			
	<input type="checkbox"/> ကြားနာ လေ့ကျင့်ခန်း မလုပ် <input type="checkbox"/> သင့်တင့်သော ကြားနာ လေ့ကျင့်ခန်းလည်း			
	လေ့ကျင့်ခန်းအကြောင်း ဝန်းကျင်	<input type="checkbox"/> လိုသည့်	<input type="checkbox"/> မလိုပါ	
လေ့ကျင့်ခန်း	ဝန်းကျင်ထားသော လေ့ကျင့်ခန်း အမိအဖမိမိမိ - <input type="checkbox"/> ချစ်သူချစ်သူ လမ်းလျှောက်ခြင်း <input type="checkbox"/> ရေကူးခြင်း <input type="checkbox"/> တောထွက်ခြင်း <input type="checkbox"/> အစားအသောက် <input type="checkbox"/> အမှတ်ပေးခြင်း <input type="checkbox"/> ကြားနာ လေ့ကျင့်ခန်း <input type="checkbox"/> အချား () ဖုန်းခေါ်ဆို - <input type="checkbox"/> 10 မိနစ် <input type="checkbox"/> 15-30 မိနစ် <input type="checkbox"/> မိနစ် 30 ကော်ဖီ <input type="checkbox"/> အချား () အသက်မရ - <input type="checkbox"/> တစ်ပတ် 1-2 ဆက်မ <input type="checkbox"/> တစ်ပတ် 3-4 ဆက်မ <input type="checkbox"/> တစ်ပတ် 5 ဆက်မ			

အာဟာရ	<input type="checkbox"/> ကောင်းမွန်	<input type="checkbox"/> အသင့်အတင့်	<input type="checkbox"/> ဆိုးရွား
	အာဟာရအကြောင်း ဝန်းကျင်	<input type="checkbox"/> လိုသည့်	<input type="checkbox"/> မလိုပါ
	ဝန်းကျင် <input type="checkbox"/> ပိုမိုစားသုံးရန် (<input type="checkbox"/> ခြေလှမ်းကြွေးသည့် <input type="checkbox"/> ပိုမိုစားသုံးရန် <input type="checkbox"/> ဟင်းသီးဟင်းရွက်) <input type="checkbox"/> လေ့ကျင့်ခန်း (<input type="checkbox"/> အဆီ <input type="checkbox"/> ပြီးပြီ သဘာဝ <input type="checkbox"/> ဆား) <input type="checkbox"/> အမှတ်ပေးထားသော စားသုံးမှု၊ အလေ့အထ (<input type="checkbox"/> မနက် စားရမည့် <input type="checkbox"/> အာဟာရ မွှေဖွဲ့စားသုံးရမည့်) <input type="checkbox"/> ခံနိုင်ရည် (အာဟာရ သန့်ရှင်း)		

အဝတ်စုံ	<input type="checkbox"/> သာမန် ကိုယ်လေးဆီ	<input type="checkbox"/> ဝေးသည်	<input type="checkbox"/> အဝတ်စုံလုံလောက်သည်
	အဝတ်စုံအကြောင်း ဝန်းကျင်	<input type="checkbox"/> လိုသည့်	<input type="checkbox"/> မလိုပါ
	ဝန်းကျင် <input type="checkbox"/> အစားအသောက်ရန် <input type="checkbox"/> မနုဿိ သားရေစာ လေ့ကျင့်ရန်၊ ညာဘက် မနုဿိ သားရေစာ စားသုံးခြင်း ရှေ့ရန် <input type="checkbox"/> အရက်သောက်ခြင်း၊ သောက်သုံးမှုအသက်မရ လေ့ကျင့်ရန် <input type="checkbox"/> အချစ်ခံ စားသုံးခြင်း (သို့) အသင့်စား အစားအသောက်ကို ရှေ့ရန် <input type="checkbox"/> လေ့ကျင့်ခန်းအကြောင်း ဝန်းကျင် ကိုယ်ကျင့် <input type="checkbox"/> ခံနိုင်ရည်ပေးမှု (အဝတ်စုံရရှိအကြောင်း စားသုံးခြင်း) <input type="checkbox"/> အချား ()		

ဤအစီရင်ခံစာဖြင့် သင့်၏ လူနေမှုပုံစံ အကဲဖြတ်မှု အချက်အလက်များ ပါဝင်သည်။

အစီရင်ခံစာ

စာတမ်းအကျဉ်းချုပ်

လိမ္မော် (အရောင်) / နံပါတ်

အမည်

(လက်မှတ်)

(အိမ်ထောင်ရေးနှင့် ကလေးရေးရာဌာန၊ အမှုကြီး)